

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့်

အစီအစဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ရက်စွဲ။ ၂၈-၇-၂၀၂၁

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို အောက်ပါရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါသည် -

- (က) မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့်သေဆုံးမှုကို လျှော့ချရန်၊
- (ခ) ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊
- (ဂ) ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံစီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရန်။

၂။ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် (၂၇-၁-၂၀၂၁)ရက်နေ့မှ (၂၁-၇-၂၀၂၁)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းအများစုကို အကြိမ်ပြည့် ထိုးနှံပြီးဖြစ်ပါသည်။ ကာကွယ်ဆေးများထိုးနှံရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ရေးဆွဲထားသည့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစီမံချက် Myanmar National Vaccine Deployment Plan အရ ဦးတည်အုပ်စုများကို သတ်မှတ်၍ ဦးစားပေးအစီအစဉ် အလိုက် ထိုးနှံပေးခြင်းဖြစ်ပါသည်။

၃။ ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံရာတွင် အထက်ဖော်ပြပါရည်ရွယ်ချက်များ ရရှိစေရေး ဆေးရရှိပေါ်မူတည်၍ အောက်ပါဦးတည်အုပ်စုများကို ဦးစားပေးအစီအစဉ်အလိုက် အမြန် ဆုံးထိုးနှံပေးသွားမည် ဖြစ်ပါသည် -

- (က) အသက် (၆၅)နှစ်နှင့်အထက် မိဘပြည်သူများ၊
- (ခ) ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်း ဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊
- (ဂ) ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ကာကွယ်ဆေးမထိုးရသေးသည့် စေတနာ့ဝန်ထမ်းများ၊
- (ဃ) ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားမိဘပြည်သူများ၊

- (င) သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်များ၊
- (စ) ကာကွယ်ဆေးမထိုးရသေးသော နိုင်ငံ့ဝန်ထမ်းများ၊
- (ဆ) ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊
- (ဇ) ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊
- (ဈ) ဟိုတယ်/မိုတယ်/တည်းခိုခန်းများမှ ဝန်ထမ်းများ၊
- (ည) အကျဉ်းထောင်များရှိ အကျဉ်းသားများနှင့် အချုပ်သားများ၊
- (ဋ) ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်များ (ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း)၊
- (ဌ) စူပါမားကတ်များ/ဈေးများမှ ဝန်ထမ်းများ၊

ကျန်ဦးတည်အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ အမြန်ဆုံးဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ပါသည်။

၄။ လတ်တလောအနေဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမည့်သူများမှာ -

- (က) COVIDSHIELD အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်မျိုးမျိုးကို (၂)ကြိမ် အပြည့် ထိုးနှံပြီးသူများ၊
- (ခ) လက်ရှိ ကိုဗစ်-၁၉ သံသယလက္ခဏာရှိသူများနှင့် အဖျားရောဂါရှိသူများ၊
- (ဂ) ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနေဖြင့် ဓာတ်ခွဲစစ်ဆေးအတည်ပြုသည့်နေ့မှ စတင်၍ ကာကွယ်ဆေးထိုးမည့်အချိန်အထိ (၆)လတာကာလ မပြည့်မီသူများဖြစ်ပါ သည်။

၅။ ကာကွယ်ဆေးများရရှိမှုနှင့် ထိုးနှံရန်အစီအစဉ်အနေဖြင့် (၂၀၂၁)ခုနှစ်၊ ဇူလိုင်လတွင် ကာ ကွယ်ဆေး doses (၃)သန်းရောက်ရှိပြီးဖြစ်ပါသည်။ (၂၀၂၁)ခုနှစ်၊ ဩဂုတ်လအတွင်း နောက်ထပ် ကာကွယ်ဆေး doses (၃)သန်း ထပ်မံရောက်ရှိမည်ဖြစ်ပါသည်။ ရောက်ရှိပြီးကာကွယ်ဆေးများကို အမြန်ဆုံးထိုးနှံပေးမည်ဖြစ်ပါသည်။

၆။ ယခုရောက်ရှိသောကာကွယ်ဆေးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုထားသည့် အာနီသင်ထက်မြက်ပြီး ဘေးကင်းလုံခြုံစိတ်ချကာ အရည်အသွေးကောင်းမွန်သည့် ဆေးများဖြစ်ပါ သည်။

၇။ ယခုထိုးနှံပေးမည့်ကာကွယ်ဆေးများကို လူတိုင်းစနစ်တကျအကြိမ်ပြည့် ထိုးနှံမှုခံယူခြင်းဖြင့် ပြည်သူ့လူထုအတွင်းတွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုများ အားကောင်းလာသည်နှင့်အတူ အောက် ဖော်ပြပါအကျိုးကျေးဇူးများအပြင် အခြားမြောက်များစွာသော အကျိုးကျေးဇူးများကို ရရှိခံစားရမည် ဖြစ်ပါသည် -

- (က) ပြည်သူများအကြားတွင် ရောဂါကူးစက်မှုကွင်းဆက် ပြတ်တောက်လျော့ကျစေနိုင် ခြင်း၊ ရောဂါကြောင့် ဆေးရုံတက်ရောက်မှုများ၊ ရောဂါပြင်းထန်စွာ ဖြစ်ပွားခံစားရ၍ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရမှုများနှင့် ရောဂါကြောင့်သေဆုံးမှုများကို အလွန် ထိရောက်စွာ ကာကွယ်လျော့ချနိုင်ခြင်း၊
- (ခ) ပြည်သူ့လူထုအတွင်း ရောဂါကူးစက်ဖြစ်ပွားသူ နည်းပါးလာပါက ကုသရေးအပိုင်းတွင် ဆေးရုံခံစား လိုအပ်ချက်၊ အောက်စီဂျင်လိုအပ်ချက်၊ ကျန်းမာရေးဝန်ထမ်းများတွင် အလုပ်တာဝန်များပြား၍ တာဝန်ပိုခြင်းစသည်တို့ကို ထိရောက်စွာလျော့ချနိုင်မည် ဖြစ်ပြီး အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုပေးအပ်နိုင် ခြင်း၊ အချိန်တိုအတွင်း ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်အောင်မြင်စေခြင်း။

၈။ မိဘပြည်သူများအနေဖြင့် ကာကွယ်ဆေးနှင့်ပတ်သက်သည့် သတင်းအမှားများနှင့် ကောလာ ဟလသတင်းများကို မယုံကြည်ကြပါရန်နှင့် မိမိအတွက်ရရှိသော ကာကွယ်ဆေးသည် မိမိကိုယ်တိုင် နှင့် မိသားစုအသိုင်းအဝန်းအတွက် အကောင်းဆုံးဖြစ်ပါ၍ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် စနစ် တကျ ပါဝင်ပူးပေါင်းဆောင်ရွက်ကြပါရန်ဖြစ်ပါသည်။

၉။ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော လူစွမ်းအားအရင်းမြစ်များကို ဖြည့် ဆည်းပေးနိုင်ရန်၊ အချိန်တိုအတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစွာရရှိစေရန်တို့အတွက် အငြိမ်းစား ဆေးပညာရှင်များ၊ ဆေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ဆေးနှင့်ဆေးပညာနီးနွယ် တက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသား/ကျောင်းသူများ၊ သူနာပြု/သားဖွားသင်တန်း ကျောင်း တက်ရောက်နေသူများနှင့် အငြိမ်းစား တပ်မတော်ဆေးဝန်ထမ်းများမှလည်း တစ်တပ် တစ်အား ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန